

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့

ညွှန်ကြားချက်အမှတ် (၄/၂၀၁၉)

၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်

အာမခံလုပ်ငန်းလုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်များလိုက်နာရမည့်  
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးအတွက်  
ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်

၁။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ (ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၁/၂၀၁၄) ပုဒ်မ ၆၉(ဂ)နှင့် အာမခံလုပ်ငန်း လုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဥပဒေအမှတ်၊ ၆ / ၉၆) ပုဒ်မ ၃၈ (ခ) တွင် အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များအရ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သည် အာမခံလုပ်ငန်း လုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံ အကျိုးဆောင်များ လိုက်နာရမည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်း ကြိုတင်ကာကွယ်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များ၊ သတင်းပို့ရန်တာဝန်တို့နှင့်ပတ်သက်၍ ဤညွှန်ကြားချက်ကို ထုတ်ပြန် လိုက်သည်။

၂။ ဤညွှန်ကြားချက်တွင် အသုံးပြုထားသော စကားလုံးအဓိပ္ပာယ်များသည် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေတို့တွင် ပြဋ္ဌာန်းဖော်ပြထားသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်များအတိုင်း သက်ရောက်စေရမည်။

၃။ အာမခံလုပ်ငန်းလုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်တို့သည် မည်သူ မည်ဝါဖြစ်ကြောင်း သတ်မှတ်ဖော်ထုတ်နိုင်ခြင်း မရှိသည့် အမည် သို့မဟုတ် အမှတ်အသားများကို အသုံးပြုခြင်း၊ ခွဲခြားသိရှိနိုင်ခြင်း မရှိသည့် သို့မဟုတ် ဖန်တီးထားသည့် အမည် သို့မဟုတ် မမှန်ကန် သည့် အမည်ကို အသုံးပြုထားသည့် အာမခံအလုပ်လက်ခံ ဆောင်ရွက်ပေးခြင်းများ မပြုလုပ်ရ။

၄။ အာမခံလုပ်ငန်း လုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်များသည် ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ပေးအပ်သည့် သတင်းအချက်အလက်များကို ထည့်သွင်းစဉ်းစားလျက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု အန္တရာယ်အကဲဖြတ်ခြင်းကို သင့်လျော် သည့် အချိန်တွင် အာမခံလုပ်ငန်း လုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်၏ အစီအစဉ်ဖြင့် အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

- (က) မိမိအဖွဲ့အစည်းအတွင်းရှိ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ဆိုင်ရာ အန္တရာယ်များကို ဖော်ထုတ်ခြင်း၊ အကဲဖြတ်ခြင်းနှင့် သိရှိနားလည်ခြင်း၊
- (ခ) အဆိုပါအန္တရာယ်အကဲဖြတ်ချက်များကို စာဖြင့် ရေးသားမှတ်တမ်းတင်ခြင်း၊
- (ဂ) အန္တရာယ်အဆင့်နှင့် အန္တရာယ်လျော့ကျနိုင်သည့် အချက်များကို မဆုံးဖြတ်မီ သက်ဆိုင်ရာ အန္တရာယ်အကြောင်းရင်းခံများကို ထည့်သွင်းစဉ်းစားခြင်း၊
- (ဃ) ယင်းအကဲဖြတ်ချက်များသည် နောက်ဆုံးအခြေအနေနှင့် ကိုက်ညီမှု ရှိခြင်း၊
- (င) သက်ဆိုင်ရာအာဏာပိုင်များထံမှ အန္တရာယ်အကဲဖြတ်ခြင်းဆိုင်ရာ သတင်းအချက်အလက် များအား အချိန်မီရယူဆောင်ရွက်နိုင်ရေးနှင့် အာဏာပိုင်များသို့ အချိန်မီတင်ပြနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိခြင်း၊
- (စ) ဖော်ထုတ်ရရှိသည့် အန္တရာယ်များအား စီမံခန့်ခွဲခြင်းနှင့် လျော့ပါးအောင် ဆောင်ရွက် ခြင်းတို့ ပြုလုပ်နိုင်ရေးအတွက် အကြီးတန်းစီမံခန့်ခွဲမှုအရာရှိက အတည်ပြုထားသော မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် ထိန်းချုပ်မှုများကို လုပ်ဆောင်ခြင်း၊
- (ဆ) အဆိုပါ ထိန်းချုပ်ဆောင်ရွက်မှုများအား အကောင်အထည်ဖော်မှုကို စောင့်ကြည့် စစ်ဆေးခြင်းနှင့် လိုအပ်ပါက အကောင်အထည်ဖော်မှုကို တိုးမြှင့်ဆောင်ရွက်ခြင်း၊
- (ဇ) အန္တရာယ်အဆင့်မြင့်မားသည်ဟု ဖော်ထုတ်ရရှိချက်များအား စီမံခန့်ခွဲမှုနှင့် လျော့ပါး အောင် ဆောင်ရွက်မှုတို့အား တိုးမြှင့်လုပ်ဆောင်ခြင်း၊
- (ဈ) အန္တရာယ်အဆင့်နိမ့်သည်ဟု ဖော်ထုတ်ရရှိချက်များအပေါ် ရိုးရှင်းသည့် အန္တရာယ် လျော့ပါးရေး ဆောင်ရွက်ချက်များ ပြုလုပ်နိုင်သည်။ သို့ရာတွင် အဆိုပါ အန္တရာယ် သည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် ဆက်နွယ် သည်ဟု သံသယရှိသည့်အခါ ဖော်ပြပါ ရိုးရှင်းသည့် အန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက်များကို ကျင့်သုံးမှု မပြုခြင်း။

၅။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု အန္တရာယ်အကဲဖြတ်ခြင်းများ၊ သက်သေအထောက်အထားများနှင့် သတင်းအချက်အလက်များကို စာဖြင့်ရေးသားမှတ်တမ်းတင်ခြင်း၊ အချိန်နှင့်တပြေးညီ ထိန်းသိမ်းထားရှိခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ ကြီးကြပ်ရေး အာဏာပိုင်များမှ တောင်းဆိုလာလျှင် ပေးအပ်ရမည်။

၆။ (က) အာမခံလုပ်ငန်းလုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်များ သည် လက်ရှိဖြစ်သော အာမခံထားရှိသူများ၏ စာရင်းများ၊ အာမခံထားရှိမည့်သူ များနှင့်ပတ်သက်၍ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်သွယ်ဆောင်ရွက်

သူ့အပေါ် အလေးထား စိစစ်ခြင်းဆိုင်ရာ ဆောင်ရွက်ချက်များကို ထုတ်ကုန်၊ ဝန်ဆောင်မှုနှင့် အန္တရာယ်ရှိမှုအပေါ် အခြေပြု၍ သင့်လျော်သည့် အချိန်တိုင်းတွင် အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

- (၁) အကဲဖြတ်ချက်အရငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု အန္တရာယ်အဆင့်မြင့်မားသည်ဟု ဖော်ထုတ်ရရှိသည့်အခါ ယင်းအန္တရာယ် အဆင့်နှင့်အညီ အလေးထားစိစစ်ခြင်း ဆောင်ရွက်ချက်များကို တိုးမြှင့် ဆောင်ရွက်ရမည့်အပြင် လွှဲပြောင်းဆောင်ရွက်မှု သို့မဟုတ် အခြားသော ဆောင်ရွက်မှုများသည်ပုံမှန် ဟုတ်၊ မဟုတ်ကိုလည်းကောင်း၊ သံသယဖြစ်ဖွယ် ရှိ၊ မရှိကိုလည်းကောင်း ဆုံးဖြတ်ခြင်း၊
  - (၂) အကဲဖြတ်ချက်အရ ငွေကြေးခဝါချမှု အန္တရာယ်အဆင့်နိမ့်သည်ဟု ဖော်ထုတ် ရရှိသည့်အခါ ယင်းအန္တရာယ်အဆင့်နှင့်အညီ အလေးထား စိစစ်ခြင်းဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်း လွယ်ကူစွာ ဆောင်ရွက်ခြင်း၊
  - (၃) အပိုဒ်ခွဲငယ် (၂) အရ ရှင်းလင်းလွယ်ကူသည့် ဆက်သွယ် ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာ ဆောင်ရွက်ချက်များကို ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုဟု သံသယရှိသည့်အခါ၌ဖြစ်စေ အန္တရာယ် အဆင့်မြင့်မားသည့် ကိစ္စရပ်၌ဖြစ်စေ အသုံးပြုခြင်းမှ ရပ်စဲခြင်း၊
  - (၄) ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းကို တိုးမြှင့်ခြင်းနှင့် ရိုးရှင်းစွာ ဆောင်ရွက်ခြင်းတို့နှင့် ပတ်သက်၍ ကြီးကြပ်ရေး အာဏာပိုင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်း။
- (ခ) အပိုဒ်ခွဲ (က) အရ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်း ဆောင်ရွက် ချက်များကို အောက်ပါအချိန်အခါနှင့် အခြေအနေများတွင် လုပ်ဆောင်ရမည်-
- (၁) အာမခံထားရှိသူ တစ်ဦးကို အာမခံအလုပ် လက်ခံဆောင်ရွက်မှု တစ်ရပ် မပြုလုပ်ပေးမီ သို့မဟုတ် အာမခံအကျိုးခံစားခွင့်ဆိုင်ရာ ဆက်ဆံဆောင်ရွက်မှု တစ်ရပ် မထူထောင်မီ၊
  - (၂) အာမခံလုပ်ငန်းလုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်များ နှင့် လုပ်ငန်းဆက်ဆံဆောင်ရွက်မှု ထူထောင်ထားခြင်းမရှိသည့် အာမခံထားရှိ သူ တစ်ဦးနှင့်ပတ်သက်သည့် လွှဲပြောင်းဆောင်ရွက်မှုသည် တစ်ကြိမ်တည်း ဖြစ်စေ၊ ဆက်နွယ်မှုရှိသော အကြိမ်အရေအတွက် များစွာဖြင့်ဖြစ်စေ၊

သတင်းပို့ရန် သတ်မှတ်သည့်ပမာဏ သို့မဟုတ် ယင်းထက်ပိုသော ပမာဏ ဖြစ်သည့်အခါ အဆိုပါ ဆက်သွယ်ဆောင်ရွက်သူအတွက် လွှဲပြောင်း ဆောင်ရွက်ပေးခြင်း မပြုမီ၊

(၃) ကြေးနန်း သို့မဟုတ် အီလက်ထရောနစ်နည်းလမ်းဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာ ငွေကြေးလွှဲပြောင်း ဆောင်ရွက်မှုတစ်ရပ်ကို အာမခံထားရှိသူတစ်ဦးအတွက် ဆောင်ရွက်ပေးခြင်း မပြုမီ၊

(၄) ယခင်ရရှိထားသည့် အာမခံထားရှိသူဆိုင်ရာ အချက်အလက်များသည် မှန်ကန်မှု သို့မဟုတ် ပြည့်စုံမှုမရှိဟု သံသယရှိလျှင်၊

(၅) ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် ဆက်စပ်သည်ဟု သံသယရှိလျှင်၊

(ဂ) အပိုဒ်ခွဲ (ခ) တွင် ရည်ညွှန်းထားသည့် ဆက်နွယ်မှုရှိသော လွှဲပြောင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ လွှဲပြောင်းဆောင်ရွက်မှုပြုသည့် တန်ဖိုးပမာဏကိုလုပ်ငန်း ဆောင်ရွက် ချိန်တွင် မသိရှိပါက အဆိုပါပမာဏကို သိရှိလျှင် သိရှိချင်း သို့မဟုတ် အဆိုပါ တန်ဖိုး ပမာဏသည် သတ်မှတ်ပမာဏသို့ ရောက်ရှိလျှင် ရောက်ရှိချင်း အပိုဒ်ခွဲ (က)ပါ ပြဋ္ဌာန်း ချက်နှင့်အညီ အတည်ပြုဖော်ထုတ်ခြင်းကို ဆောင်ရွက်ရမည်။

(ဃ) အပိုဒ်ခွဲ (က) အရ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထား စိစစ်ခြင်း ဆောင်ရွက်ချက်များကို အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(၁) လွတ်လပ်၍ ယုံကြည်စိတ်ချရသော ဇာစ်မြစ်များ၊ အထောက်အထားများ၊ အချက်အလက်များ သို့မဟုတ် သတင်းအချက်အလက်များဖြင့် ဆက်သွယ် ဆောင်ရွက်သူအား စိစစ်အတည်ပြုခြင်း၊

(၂) စီးပွားရေးဆက်ဆံဆောင်ရွက်မှု၏ ရည်ရွယ်ချက်၊ သဘောသဘာဝဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းရယူခြင်းနှင့် နားလည်သိရှိခြင်း၊

(၃) အာမခံလုပ်ငန်းလုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင် များအနေဖြင့် အာမခံအကျိုးခံစားခွင့်ရှိသူ (ပိုင်ရှင်) မည်သူမည်ဝါ ဖြစ် ကြောင်း စစ်ဆေးအတည်ပြုခြင်း၊ ကုမ္ပဏီအဖွဲ့အစည်း သို့မဟုတ် ဥပဒေ ရေးရာပုဂ္ဂိုလ် သို့မဟုတ် ဥပဒေရေးရာ စီစဉ်ဆောင်ရွက်မှု၏ ပိုင်ဆိုင်မှုနှင့် ထိန်းချုပ်မှုပုံစံ တို့ကို နားလည်သဘောပေါက်ပြီး အာမခံအကျိုးခံစားခွင့်ရှိ သူ (ပိုင်ရှင်) ကို စိစစ်အတည်ပြုဖော်ထုတ်ခြင်းနှင့် အဆိုပါ အာမခံအကျိုး

ခံစားခွင့်ရှိသူ (ပိုင်ရှင်)၏ သက်သေခံအထောက်အထားကို စိစစ်ရန် အလို့ငှာ အောက်ပါအချက်များကို ဆောင်ရွက်ရမည်-

(ကက) ဥပဒေရေးရာပုဂ္ဂိုလ်ဖြစ်လျှင်-

(၁) လူပုဂ္ဂိုလ်ကို အတည်ပြုခြင်း၊ ပိုင်ရှင်သည် အများအပြား ဖြစ်နိုင်ပြီး လူပုဂ္ဂိုလ်များ မရှိလျှင်ပိုင်ဆိုင်မှုကို အဆုံးစွန် ထိန်းချုပ်နိုင်သည့် ဥပဒေရေးရာပုဂ္ဂိုလ် သို့မဟုတ် ဥပဒေ ရေးရာ စီစဉ်ဆောင်ရွက်မှုကို ဖော်ထုတ်ခြင်း၊

(၂) အပိုင်ခွဲငယ်စိတ် (၁)အပေါ် သံသယဖြစ်လျှင် အကျိုးခံစား ခွင့်ရှိသူ(ပိုင်ရှင်)သည် ပိုင်ဆိုင်မှုကို ထိန်းချုပ်သည့် ပုဂ္ဂိုလ် ဖြစ်ကြောင်း သို့မဟုတ် ပိုင်ဆိုင်မှုကို ထိန်းချုပ်သည့်ပုဂ္ဂိုလ် မဟုတ်ကြောင်း အခြားနည်းလမ်းများကိုအသုံးပြု၍ ဥပဒေရေးရာ ပုဂ္ဂိုလ် သို့မဟုတ် ဥပဒေရေးရာ စီစဉ် ဆောင်ရွက်မှုဆိုင်ရာ ထိန်းချုပ်ခြင်းကို ဖော်ထုတ်ခြင်း၊

(၃) အထက်ဖော်ပြပါ အပိုင်ခွဲငယ်စိတ် (၁)နှင့် (၂)တို့အရ လူပုဂ္ဂိုလ်ကို သတ်မှတ် ဖော်ထုတ်နိုင်ခြင်း မရှိလျှင် အကြီးတန်း စီမံခန့်ခွဲမှု အရာရှိ တာဝန် ထမ်းဆောင်နေ သော သက်ဆိုင်ရာ လူပုဂ္ဂိုလ်ကို အတည်ပြုဖော်ထုတ်ရန် အာမခံလုပ်ငန်း လုပ်ကိုင်သူ၊ အာမခံ ကိုယ်စားလှယ်နှင့် အာမခံ အကျိုးဆောင်သည် အတည်ပြုမှုနှင့် သင့်လျော် သည့် အရေးယူဆောင်ရွက်မှုကို လုပ်ဆောင်ခြင်း၊

(ခခ) ဥပဒေရေးရာစီစဉ်ဆောင်ရွက်မှုဖြစ်လျှင် ယုံကြည်အပ်နှံမှုများနှင့် ပတ်သက်၍ ထူထောင်သူ၊ ယုံကြည်အပ်နှံခြင်းခံရသူ၊ ကာကွယ် စောင့်ရှောက်သူ၊ အကျိုးခံစားခွင့်ရှိသူများ သို့မဟုတ် အကျိုးခံစားခွင့်ရှိ သူ အတန်းအစားတို့ကို အတည်ပြုခြင်းနှင့် ယုံကြည် အပ်နှံမှုအပေါ် ထိန်းချုပ်မှု သို့မဟုတ် ပိုင်ဆိုင်မှု အဆင့်ဆင့် အပါအဝင် အဆုံးစွန် ထိရောက်စွာ ထိန်းချုပ်သည့် မည်သည့်လူပုဂ္ဂိုလ်ကိုမဆို ဖော်ထုတ်ခြင်း၊

(ဂဂ) အခြားသော ဥပဒေရေးရာ စီစဉ်ဆောင်ရွက်မှု ပုံစံများဖြစ်လျှင်တူညီ

သော သို့မဟုတ် အလားတူ ရာထူးတာဝန်ရှိသည့် ပုဂ္ဂိုလ်များကို အတည် ပြုခြင်း၊

(၄) ပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ အဖွဲ့အစည်း သို့မဟုတ် ဥပဒေရေးရာပုဂ္ဂိုလ် သို့မဟုတ် ဥပဒေ ရေးရာ စီစဉ်ဆောင်ရွက်မှုများအတွက် ဆက်သွယ်ဆောင်ရွက်သူ ကိုယ်စား ဆောင်ရွက်သူသည် အာဏာအပ်နှင်းခြင်းခံရသူ ဟုတ်၊ မဟုတ် စိစစ်ခြင်းနှင့် ယင်း၏ မှတ်ပုံတင်ကို မှန်ကန်ကြောင်းအတည်ပြုခြင်း၊ ပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ အဖွဲ့အစည်း သို့မဟုတ် ဥပဒေရေးရာ စီစဉ်ဆောင်ရွက်မှု၏ တရားဝင်တည်ရှိမှု အခြေအနေအား စိစစ်ခြင်း၊ အာမခံထားရှိသူ၏ အမည်၊ တရားဝင်ဖွဲ့စည်းမှုပုံစံ၊ လိပ်စာ၊ ဒါရိုက်တာများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များရယူ ခြင်းနှင့်ကုမ္ပဏီအဖွဲ့အစည်း သို့မဟုတ် ဥပဒေရေးရာပုဂ္ဂိုလ် သို့မဟုတ် ဥပဒေ ရေးရာ စီစဉ်ဆောင်ရွက်မှုများအပေါ် စည်းနှောင်မှုရှိစေသည့် လုပ်ပိုင်ခွင့်ဆိုင်ရာ စည်းမျဉ်းများသတ်မှတ်ခြင်း၊

( င ) အပိုင်ခွဲ(ဃ)ပါ တာဝန်ဝတ္တရားများကို ဆောင်ရွက်နိုင်ခြင်းမရှိလျှင် အပိုင်ခွဲ(ခ)၊ အပိုင်ခွဲငယ် (၁)၊ (၂)နှင့် (၃)တို့အရ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆောင်ရွက်မပေးခြင်း သို့မဟုတ် ရပ်စဲခြင်းပြု၍ ယင်းအခြေအနေကို ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေး အဖွဲ့သို့ သတင်းပို့ရမည်။

( စ ) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ အန္တရာယ်များ အား ထိရောက်စွာစီမံခန့်ခွဲပြီးကြောင်း သက်သေထင်ရှားပြသနိုင်ပြီး၊ အာမခံထားရှိသူ သို့မဟုတ် အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်၏ သက်သေခံအထောက်အထားများအား စိစစ် ခြင်းကြောင့် ဖြစ်ပေါ်သည့် နှောင့်နှေးမှုသည် ပုံမှန်စီးပွား ဆက်ဆံမှုကို အဆက်ပြတ် စေသည့် အဓိကအကြောင်းအရင်းဖြစ်ပါက အဆိုပါ ပုံမှန်စီးပွားဆက်ဆံဆောင်ရွက်မှု ပြီးလျှင်ပြီးချင်း စိစစ်မှုကို ဆောလျင်စွာပြီးစီးအောင် ဆောင်ရွက်ရမည်။

(ဆ) အာမခံလုပ်ငန်းလုပ်ကိုင်သူ၊ အာမခံအလုပ်လက်ခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင် တို့သည် ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုအပေါ် သံသယဖြစ်၍လည်းကောင်း၊ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်း ဆောင်ရွက်ရာတွင် ဆက်သွယ်ဆောင်ရွက်သူက သတိပြုမိသည်ဟု ယုံကြည်ရန် အကြောင်းရှိသည့် အခါတွင်လည်းကောင်း၊ အလေးထား စိစစ်ခြင်း လုပ်ငန်းစဉ်ကို

ဆက်လက်ဆောင်ရွက်ခြင်းမပြုဘဲ သံသယဖြစ်ဖွယ် သတင်းပို့ချက်အဖြစ် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ ပေးပို့ရမည်။

၇။ အာမခံလုပ်ငန်း လုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်တို့သည် စီးပွား ဆက်ဆံဆောင်ရွက်မှု တစ်ခုချင်းအတွက် ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်။ ထို့အပြင် မိမိတို့သိရှိထားသည့် အာမခံထားရှိသူဆိုင်ရာ အချက် အလက်များ၊ စီးပွားရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ အန္တရာယ်ရှိမှု အဆင့်အတန်းများနှင့် ကိုက်ညီ စေရန် မည်သည့်လွှဲပြောင်း ဆောင်ရွက်မှုကိုမဆို သေချာစွာစိစစ်ရမည်။ လိုအပ်ပါကငွေကြေး ဇာစ်မြစ်ကိုလည်း စိစစ်ရမည်။

၈။ အာမခံလုပ်ငန်းလုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ် ၊ အာမခံအကျိုးဆောင်တို့သည် -

(က) အောက်ပါဆောင်ရွက်ချက်များကို တစ်ခုချင်းအလိုက် အထူးအလေးထားဂရုပြု ဆောင်ရွက်ရမည်-

(၁) စီးပွားရေးလုပ်ငန်းအရင်းခံ ထင်ရှားခြင်း မရှိဘဲနှင့်ဖြစ်စေ၊ ဥပဒေနှင့်ညီကြောင်း ထင်ရှားခြင်း မရှိဘဲနှင့်ဖြစ်စေ ရှုပ်ထွေးသော၊ ပုံမှန်မဟုတ်သော ပမာဏများပြား သည့် ငွေကြေးလွှဲပြောင်းဆောင်ရွက်မှုများအားလုံး၊ ပုံမှန်မဟုတ်သော ပုံစံဖြင့် လွှဲပြောင်းသည့် ဆောင်ရွက်မှုများ အားလုံး၊

(၂) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တားဆီးကာကွယ် ရေးအတွက် ဆောင်ရွက်ချက်များကို လုံလောက်စွာ လိုက်နာဆောင်ရွက်ခြင်း မရှိသည့် နိုင်ငံတစ်နိုင်ငံမှ ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုနှင့် စီးပွားဆက်ဆံ ဆောင်ရွက်မှု သို့မဟုတ် လွှဲပြောင်းဆောင်ရွက်မှု အားလုံး။

(ခ) အပိုဒ်ခွဲ (က) ပါ ဆောင်ရွက်မှုအားလုံး၏ နောက်ခံအခြေအနေနှင့် ရည်ရွယ်ချက်များ ကို ဖြစ်နိုင်သမျှ စစ်ဆေးရမည့်အပြင် တွေ့ရှိချက်များကိုလည်း ရေးသားမှတ်တမ်း တင်ရမည်။

(ဂ) ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု အန္တရာယ်အဆင့်မြင့် မားသည်ဟု ဖော်ထုတ်သိရှိရပါက ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ် ခြင်း လုပ်ငန်းစဉ်ကို တိုးမြှင့်ဆောင်ရွက်ရမည်။

(ဃ) နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ထားသော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက် မှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်မြင့်မားသည့် နိုင်ငံများမှ ငွေရေးကြေးရေးအဖွဲ့အစည်းများ အပေါ် အန္တရာယ်နှင့် အချိုးညီသည့် အလေးထားစိစစ်မှုကို တိုးမြှင့်ဆောင်ရွက်ရမည်။

၉။ အာမခံလုပ်ငန်းလုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်တို့သည် အာမခံ ထားရှိသူတစ်ဦးတစ်ယောက် သို့မဟုတ် အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်တစ်ဦးအား ပြည်တွင်းပြည်ပတွင် ဩဇာတိက္ကမရှိသူများ သို့မဟုတ် နိုင်ငံတကာတွင် ဩဇာတိက္ကမရှိသူများ ဟုတ်-မဟုတ် ဆုံးဖြတ်နိုင်ရန် အန္တရာယ်အဆင့်အလိုက် သင့်လျော်သည့် စီမံခန့်ခွဲမှုစနစ် ထားရှိပြီး အောက်ပါအတိုင်း ဆောင်ရွက် ရမည်-

(က) ပြည်ပတွင် ဩဇာတိက္ကမရှိသူများနှင့် စပ်လျဉ်း၍-

- (၁) စီးပွားဆက်ဆံ ဆောင်ရွက်မှု ထူထောင်ခြင်းမပြုမီ သို့မဟုတ် ဆက်လက် ဆောင်ရွက်ခြင်း မပြုမီ အာမခံလုပ်ငန်း လုပ်ကိုင်သူ၊ အာမခံ ကိုယ်စားလှယ်၊ အာမခံ အကျိုးဆောင်၏ အကြီးတန်း စီမံအုပ်ချုပ်သူထံမှ သဘောတူညီချက် ရယူခြင်း၊
- (၂) ချမ်းသာကြွယ်ဝမှုနှင့် ငွေကြေးအရင်းအမြစ်ကို ဖော်ထုတ်ရန် ဆီလျော်သည့် အရေးယူ ဆောင်ရွက်မှုများ အားလုံးဆောင်ရွက်ခြင်း၊
- (၃) ဆက်သွယ်ဆောင်ရွက်သူအပေါ် တိုးမြှင့်အလေးထား စိစစ်ခြင်းကို စဉ်ဆက်မပြတ် ကျင့်သုံး၍ ယင်းစီးပွားဆက်ဆံမှုကို စောင့်ကြည့်ခြင်း။

(ခ) ပြည်တွင်းနှင့် နိုင်ငံတကာတွင် ဩဇာတိက္ကမရှိသူများနှင့် စပ်လျဉ်း၍ သတင်းပို့ အဖွဲ့ အစည်းများက အန္တရာယ်အဆင့်မြင့်သည်ဟု ဆုံးဖြတ်ပါက အပိုဒ်ခွဲ(က)ပါ အရေးယူ ဆောင်ရွက်မှုများကို ကျင့်သုံးခြင်း။

(ဂ) ဩဇာတိက္ကမရှိသူများနှင့် ဆက်နွယ်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များအပေါ်တွင် ဆောင်ရွက်ခြင်း။

၁၀။ အာမခံလုပ်ငန်းလုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်တို့သည် အောက်ပါ သတင်းအချက်အလက်ဆိုင်ရာ မှတ်တမ်းများကို ထိန်းသိမ်းထားရှိရမည့်အပြင် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ထံသို့ ယင်းမှတ်တမ်းများနှင့် အရေး ပါသည့် သတင်းအချက်အလက်များကို ပေးပို့နိုင်စေရန် အဆင်သင့် ဆောင်ရွက်ထားရမည်ဖြစ်ပြီး ယင်းမှတ်တမ်းများသည် လွှဲပြောင်းဆောင်ရွက်မှု တစ်ခုချင်းစီကို ပြန်လည်ဆက်စပ် ဖော်ထုတ်နိုင် သည်အထိ ပြည့်စုံလုံလောက်မှုရှိရမည်-

(က) စီးပွားဆက်ဆံဆောင်ရွက်မှုရပ်စဲပြီးချိန် သို့မဟုတ်ရံဖန်ရံခါလွှဲပြောင်း ဆောင်ရွက်မှုကို ပြုလုပ်ပြီးချိန်မှ ငါးနှစ်အထိ ဆက်သွယ်ဆောင်ရွက်သူ သို့မဟုတ် အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်၏ အထောက်အထားများ၊ မှတ်တမ်းများနှင့် စီးပွားရေးဆိုင်ရာ စာအဆက်အသွယ်



များအပါအဝင် သက်သေခံအထောက်အထားဆိုင်ရာ စာရွက်စာတမ်းများ၊ ဆက်သွယ် ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းမှတစ်ဆင့် ရရှိထားသော မှတ်တမ်းမှတ်ရာ များ၊ စိစစ်ခြင်းမှရရှိသည့် စာရွက်စာတမ်းများနှင့် မည်သည့်ခွဲခြမ်းစိတ်ဖြာ စိစစ်ခြင်း မှမဆို ရရှိသည့်ရလဒ်များ၊

(ခ) ပြည်တွင်းပြည်ပလွှဲပြောင်းဆောင်ရွက်ရန် အားထုတ်မှု သို့မဟုတ် လွှဲပြောင်းဆောင်ရွက် မှုကို ဆောင်ရွက်ပြီးချိန်မှ နောက်ထပ်ငါးနှစ်တာ ကာလအထိ လွှဲပြောင်းဆောင်ရွက်မှု များဆိုင်ရာ မှတ်တမ်းများ၊

(ဂ) ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့သို့ သတင်းပို့ တင်ပြခဲ့မှု အနည်းဆုံး ငါးနှစ်ကြာပြီးဖြစ်သည့် လွှဲပြောင်းဆောင်ရွက်မှု သတင်းပို့ချက်မိတ္တူများနှင့် အခြား သက်ဆိုင်သည့် စာရွက်စာတမ်းများ၊

(ဃ) ဆောင်ရွက်မှု ပြီးဆုံးချိန် သို့မဟုတ် နောက်ဆုံးမွမ်းမံ ပြင်ဆင်သည့်အချိန် ငါးနှစ် ကျော်လွန်သည့် အန္တရာယ်အဆင့် အကဲဖြတ်ချက်နှင့် အခြားအရေးပါသည့် သတင်း အချက်အလက်များ။

၁၁။ (က) အာမခံလုပ်ငန်း လုပ်ကိုင်သူ၊ အာမခံ ကိုယ်စားလှယ်၊ အာမခံ အကျိုးဆောင်တို့သည် ဤညွှန်ကြားချက် အပိုဒ် ၆ အပိုဒ်ခွဲ (ခ)၊ အပိုဒ်ခွဲငယ်(၁)၊ (၂) နှင့် (၃)အရ ဖော်ပြထား သော ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာ အောက်ပါ အချက်များကို ဆောင်ရွက်နိုင်စွမ်း ရှိသော ကြားခံပုဂ္ဂိုလ်ကို အားထား၍ ဆောင်ရွက် နိုင်သည်-

(၁) လိုအပ်သည့် သတင်းအချက်အလက်များကို ချက်ချင်းရယူခြင်း၊

(၂) ဤညွှန်ကြားချက်အပိုဒ် ၆၊ အပိုဒ်ခွဲ (ဃ) အရ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထား စိစစ်ခြင်းဆိုင်ရာ လိုအပ်ချက်များနှင့် သက်ဆိုင်သည့် သက်သေခံ အထောက်အထားနှင့် အခြားအထောက်အထားများ၏ မိတ္တူကို အဆိုပါအဖွဲ့ အစည်း၏ တောင်းဆိုချက်အရ နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ ရယူနိုင်စေမည့် လုပ်ငန်းစဉ်များ ချမှတ်ထားရှိခြင်း၊

(၃) အဆိုပါကြားခံပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအပေါ် စည်းမျဉ်းစည်းကမ်းများနှင့် လိုက်နာဆောင်ရွက်ခြင်း ရှိ-မရှိ ကြပ်မတ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း သို့မဟုတ် စောင့်ကြည့်စစ်ဆေးခြင်းများ ထားရှိပြီးဖြစ်ကြောင်းနှင့် ဥပဒေ၌ပါရှိ သည့် ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းနှင့် မှတ်တမ်း

ထိန်းသိမ်းခြင်း ပြဋ္ဌာန်းချက်များအား လိုက်နာဆောင်ရွက်ရန် အရေးယူ ဆောင်ရွက်မှုများ ချမှတ်ထားရှိပြီးဖြစ်ကြောင်း ကျေနပ်ဖွယ်ဖြစ်သည်အထိ ဆောင်ရွက်ထားရှိခြင်း၊

(ခ) အပိုဒ်ခွဲ(က)တွင် ဖော်ပြထားသည့် ဆက်သွယ် ဆောင်ရွက်သူကို မည်သူမည်ဝါဖြစ်ကြောင်းဖော်ထုတ်ခြင်းနှင့် စိစစ်အတည်ပြုခြင်းများသည် သက်ဆိုင်ရာအာမခံလုပ်ငန်း လုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်တို့၏ တာဝန်သာဖြစ်သည်။

၁၂။ အာမခံလုပ်ငန်း လုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်တို့သည် အသစ် တီထွင်ထားသည့် ထုတ်ကုန်၊ ဝန်ဆောင်မှု၊ စီးပွားရေးလုပ်ငန်း သို့မဟုတ် နည်းပညာများနှင့် ဆက်နွယ်၍ ပေါ်ပေါက်သော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု အန္တရာယ်များကို ဖော်ထုတ်ခြင်းနှင့် အကဲဖြတ်ခြင်း၊ ယင်းအန္တရာယ်များကို စီမံခန့်ခွဲရန်နှင့် လျော့ပါးစေရန် သင့်လျော်သည့် အရေးယူဆောင်ရွက်ခြင်းတို့ကို အကောင်အထည်ဖော်ရမည်။

၁၃။ အာမခံလုပ်ငန်း လုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်တို့သည် နယ်စပ် ဖြတ်ကျော် ဆက်သွယ်ဆောင်ရွက်သည့် အာမခံလုပ်ငန်း ဆောင်ရွက်မှုများ မပြုလုပ်မီ ဤညွှန်ကြားချက် အပိုဒ် ၆ ပါ ဆက်သွယ် ဆောင်ရွက်သူအပေါ် အလေးထား စိစစ်ခြင်းများကို ပုံမှန်ပြုလုပ်ရမည့်အပြင် အောက်ပါတို့ကိုလည်း ဆောင်ရွက်ရမည်-

(က) မိမိနှင့်စီးပွားဆက်ဆံဆောင်ရွက်သော နိုင်ငံရပ်ခြားမှအဖွဲ့အစည်း၏ စီးပွားရေးလုပ်ငန်း သဘောသဘာဝကို နားလည်သဘောပေါက်စေရန်၊ ၎င်း၏ ဂုဏ်သတင်းနှင့် ငွေကြေး ခဝါချမှု သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခြင်းခံခဲ့ရမှု သို့မဟုတ် အရေးယူခြင်းခံခဲ့ရမှု ရှိ-မရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်မှုရှိသော သတင်းအချက်အလက်များနှင့် ကြီးကြပ်မှု အရည်အသွေးဆိုင်ရာ သတင်းအချက်အလက်များကို စုဆောင်းရယူခြင်း၊

(ခ) အာမခံလုပ်ငန်းလုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်၏ အကြီးတန်း စီမံခန့်ခွဲသူထံမှ ခွင့်ပြုချက်ရယူခြင်း၊

(ဂ) အဆက်အသွယ် အဖွဲ့အစည်း၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ထိန်းချုပ်ကြီးကြပ်မှု အရည်အသွေးကို အကဲဖြတ်ခြင်း၊

(ဃ) အဖွဲ့အစည်း တစ်ခုချင်းစီ၏ တာဝန်ဝတ္တရား အသီးသီးကို ရှင်းလင်းစွာ နားလည်သဘောပေါက်အောင် ဆောင်ရွက်ခြင်း၊

( င ) ပေးချေမှုအတွက် တစ်ဆင့်အသုံးပြုသော ဘဏ်ငွေစာရင်းနှင့်စပ်လျဉ်း၍ အာမခံလုပ်ငန်း လုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်များသည် လက်ခံဆောင်ရွက် သည့် ဘဏ်ရှိ အာမခံထားရှိသူ၏ ငွေစာရင်းများကို တိုက်ရိုက်ရယူ အသုံးပြုကြောင်းနှင့် အဆိုပါ လက်ခံဆောင်ရွက်သည့် ဘဏ်အနေဖြင့် အာမခံလုပ်ငန်းလုပ်ကိုင်သူ၊ အာမခံ ကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်က တောင်းဆိုသည့်အခါ ဆက်သွယ်ဆောင်ရွက် သူအပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာ သတင်းအချက် အလက်များကို ပေးအပ်နိုင် စွမ်း ရှိကြောင်း ကျေနပ်လက်ခံမှုရှိသည်အထိ ဆောင်ရွက်ထားရှိခြင်း။

၁၄။ (က) အာမခံလုပ်ငန်းလုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်များ သည်ကြေးနန်း သို့မဟုတ် အီလက်ထရောနစ် နည်းလမ်းဖြင့် ငွေကြေးလွှဲခြင်းများတွင် စတင်လွှဲပြောင်းဆောင်ရွက်သူနှင့် အကျိုးခံစားခွင့်ရှိသူတို့၏ မှန်ကန်သော သတင်း အချက်အလက်များ ပါရှိရမည်ဖြစ်ပြီး ငွေပေးချေမှုကွင်းဆက် တစ်လျှောက်လုံးတွင် ယင်းငွေလွှဲခြင်း သို့မဟုတ် ဆက်စပ်မှုရှိသည့် သတင်းအချက်အလက်များအား သေချာအောင် ထိန်းသိမ်းထားရှိရမည်။

( ခ ) အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့နှင့် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သော အီလက်ထရောနစ် နည်းလမ်း ဖြင့် ငွေလွှဲပြောင်းခြင်းအတွက် ထပ်လောင်းဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက် သည့် ညွှန်ကြားချက်နှင့်အညီ အာမခံလုပ်ငန်း လုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်များက လိုက်နာဆောင်ရွက်စေရန် ညွှန်ကြားချက် ထုတ်ပြန် ရမည်။

- ( ဂ ) အပိုဒ်ခွဲ(က) အရ ဆောင်ရွက်ရာတွင် အောက်ပါတို့နှင့်သက်ဆိုင်ခြင်း မရှိစေရ-
  - (၁) အရောင်းအဝယ်နှင့် သက်ဆိုင်သည့် လွှဲပြောင်းဆောင်ရွက်မှုတိုင်းနှင့်အတူ အကြွေးဝယ်ကတ်၊ မြီစားကတ် သို့မဟုတ် ကြိုတင်ငွေဖြည့်ကတ်များ၏ နံပါတ်များပါရှိစေရန် စီစဉ်ဆောင်ရွက်ထားသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူရန်အတွက် အကြွေးဝယ်ကတ်၊ မြီစားကတ်၊ ကြိုတင် ငွေဖြည့်ကတ် သို့မဟုတ် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများကို အသုံးပြု၍ ဆောင်ရွက်သည့် အရောင်းအဝယ်ဆိုင်ရာ လွှဲပြောင်းဆောင်ရွက်မှု၊
  - (၂) ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ကိုယ်စားဆောင်ရွက်သည့်ကနဦး လွှဲပြောင်းသူနှင့် အကျိုးခံစားခွင့်ရှိသူပိုင်ရှင်တို့သည် ဘဏ်နှင့်ငွေရေးကြေးရေး

အဖွဲ့အစည်းများဖြစ်ပါက ယင်းငွေရေးကြေးရေး အဖွဲ့အစည်းများအကြား ဆောင်ရွက်သည့် လွှဲပြောင်းမှု၊

- (ဃ) အပိုဒ်ခွဲ (ဂ)၊ အပိုဒ်ခွဲငယ် (၁) တွင် ဖော်ပြထားသော ခြွင်းချက်သည် ပုဂ္ဂိုလ်တစ်ဦးမှ ပုဂ္ဂိုလ်တစ်ဦးထံသို့ အီလက်ထရောနစ် နည်းလမ်းဖြင့် ငွေလွှဲခြင်းဟု အဓိပ္ပာယ် သက်ရောက်မှုရှိသော ငွေပေးချေမှု စနစ်တစ်ရပ်အနေဖြင့် အကြွေးဝယ်ကတ်၊ မြီစားကတ် သို့မဟုတ် ကြိုတင်ငွေဖြည့်ကတ်များကို အသုံးပြုခြင်းများနှင့် သက်ဆိုင်မှု မရှိစေရ။ ထိုကဲ့သို့သော ဖြစ်စဉ်မျိုးတွင် ဤညွှန်ကြားချက်အပိုဒ် ၆ တွင် ပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးရမည်။
- (င) သက်ဆိုင်ရာ နိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရမည်။ သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေနှင့်ပြဋ္ဌာန်းချက်များသည် မိမိနိုင်ငံထက်လျော့နည်းနေလျှင် မိမိနိုင်ငံ၏ ဥပဒေပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်။
- (စ) အကယ်၍ သက်ဆိုင်ရာ နိုင်ငံသည် မိမိနိုင်ငံ၏ ဥပဒေနှင့် ပြဋ္ဌာန်းချက်များအတိုင်း အကောင်အထည်ဖော်မှုကို ခွင့်မပြုလျှင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုဆိုင်ရာ အန္တရာယ်များကို စီမံခန့်ခွဲနိုင်မည့် သင့်လျော်သည့် အရေးယူ ဆောင်ရွက်မှုများကို ဆောင်ရွက်ပြီး မိမိနိုင်ငံ၏ ကြီးကြပ်ရေး အာဏာပိုင်များထံ သတင်းပို့ရမည်။

၁၅။ အာမခံလုပ်ငန်း လုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်များသည် -

- (က) ဤညွှန်ကြားချက်ပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ရန်နှင့် မိမိတို့၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု အန္တရာယ်များကိုလျော့ပါး စေရေးအတွက် ထိရောက်စွာစီမံခန့်ခွဲရန် အောက်ပါအချက်များ ပါဝင်သော ဌာနတွင်း လုပ်ထုံးလုပ်နည်းများ၊ အစီအစဉ်များ၊ လုပ်ငန်းလမ်းညွှန်မှုများနှင့် ကြီးကြပ်ထိန်းသိမ်းရန် နည်းစနစ်များကို သတ်မှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းများ ပြုလုပ်ရမည်။ ထို့ပြင် လိုအပ်ပါက စောင့်ကြည့် စစ်ဆေးခြင်းနှင့် တိုးမြှင့်ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ရမည်-
- (ခ) ဆက်သွယ် ဆောင်ရွက်သူအပေါ် အလေးထား စိစစ်ခြင်းဆိုင်ရာ ဆောင်ရွက် ချက်များ၊ စဉ်ဆက်မပြတ် အလေးထားစိစစ်ခြင်း၊ လွှဲပြောင်းဆောင်ရွက်မှုများကို

စောင့်ကြည့်စစ်ဆေးမှုများ၊ သတင်းပို့ရန်တာဝန်နှင့် မှတ်တမ်းထိန်းသိမ်းခြင်း ဆိုင်ရာ တာဝန်ဝတ္တရားများ၊

- (၂) ဝန်ထမ်းများ စတင်ခန့်ထားရာတွင် အသုံးပြုမည့် စိစစ်ခြင်းလုပ်ထုံး လုပ်နည်းများအပါအဝင် မိမိဝန်ထမ်းများ၏ စာရိတ္တကောင်းမွန်စေသည့် လုပ်ထုံးလုပ်နည်းများနှင့် ယင်းဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များ၊ အလုပ်တာဝန်ထမ်းဆောင်မှုများနှင့် ငွေရေးကြေးရေး နောက်ခံသမိုင်းကြောင်းတို့ကို အကဲဖြတ်ရန် နည်းစနစ်များ၊
- (၃) မိမိနှင့်ဆက်သွယ်ဆောင်ရွက်သူကိုသိရှိခြင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အထူးတာဝန်ဝတ္တရားများနှင့် သတင်းပို့ရန် လိုအပ်သည့် လွှဲပြောင်း ဆောင်ရွက်မှုများကို သိရှိခြင်းတို့နှင့် စပ်လျဉ်း၍ ဝန်ထမ်းများကို စဉ်ဆက်မပြတ် လေ့ကျင့်ရေး အစီအစဉ်များ၊
- (၄) ဤညွှန်ကြားချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးမှုနှင့် အရေးယူဆောင်ရွက်မှုများ၏ ထိရောက်မှုကို စစ်ဆေးရန် လွတ်လပ်သော စစ်ဆေးရေးလုပ်ငန်းစဉ်များ။

(ခ) အကြီးတန်းစီမံခန့်ခွဲမှု အဆင့်ရှိသော အကောင်အထည်ဖော် ဆောင်ရွက်ရေး အရာရှိ တစ်ဦးအား ခန့်အပ်ထားရှိရမည်။

(ဂ) အပိုဒ်ခွဲ (က)နှင့် အပိုဒ်ခွဲ (ခ)အရ အကောင်အထည်ဖော်ဆောင်ရွက်ရန် သတ်မှတ်ရာတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု အန္တရာယ်နှင့်တကွ စီးပွားရေး လုပ်ငန်းများ၏ ပမာဏ၊ ဆက်သွယ်ဆောင်ရွက်သူများ၊ လွှဲပြောင်းဆောင်ရွက်မှုများ၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ ဝန်ဆောင်မှုပေးသည့် နည်းလမ်းများနှင့် အတိုင်းအတာ၊ အဆိုပါစီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့်နိုင်ငံများနှင့် ပထဝီဝင်အနေအထား စသည့်အချက်များကို ထည့်သွင်းသုံးသပ်ရမည်။

(ဃ) အောက်ပါလုပ်ငန်းစဉ်များကို တိကျစွာ လိုက်နာဆောင်ရွက်ရမည်-

- (၁) သတ်မှတ်ထားသည့် ဌာနတွင်းလုပ်ထုံးလုပ်နည်းများ၊ အစီအစဉ်များ၊ လုပ်ငန်းလမ်းညွှန်မှုများနှင့် ကြီးကြပ်ထိန်းသိမ်းရန် နည်းစနစ်များကို နိုင်ငံရပ်ခြား လုပ်ငန်းခွဲများနှင့် အများစုပိုင်ဆိုင်မှုရှိသည့် လက်အောက်ခံ လုပ်ငန်းခွဲများ အပါအဝင် လုပ်ငန်းအုပ်စုအလိုက် ကျယ်ပြန့်စွာ လိုက်နာကျင့်သုံးစေခြင်း၊

(၂) ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထား စိစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်အား ဆောင်ရွက်ခြင်းနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု အန္တရာယ် စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်ရန် သတင်းအချက်အလက် ဖလှယ်မှု လုံခြုံရေးနှင့် အသုံးပြုရေး လုပ်ထုံးလုပ်နည်းများ အပါအဝင် ဘဏ္ဍာရေးအုပ်စု တစ်ခုအတွင်း သတင်းအချက်အလက်ဖလှယ်ခြင်း လုပ်ထုံးလုပ်နည်းများ ထားရှိစေခြင်း။

၁၆။ အာမခံလုပ်ငန်းလုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်များသည် အပိုဒ် ၁၅ အပိုဒ်ခွဲ (ခ) အရ ခန့်အပ်ထားသည့် အရာရှိအား အောက်ပါလုပ်ပိုင်ခွင့်များ အပ်နှင်းရမည်-

- (က) လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်လိုအပ်သော စာရွက်စာတမ်းများ၊ မှတ်တမ်းများ၊ မှတ်ပုံတင်များနှင့် ငွေစာရင်းများကို ရယူပိုင်ခွင့်၊
- (ခ) အာမခံလုပ်ငန်းလုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်၏ မည်သည့် ဝန်ထမ်းထံမှမဆို မည်သည့်သတင်းအချက်အလက်၊ အကြောင်းကြားစာ၊ ရှင်းလင်းချက် သို့မဟုတ် စာရွက်စာတမ်းများကိုမဆို တောင်းခံပိုင်ခွင့်နှင့် ရယူပိုင်ခွင့်။

၁၇။ (က) အာမခံ လုပ်ငန်းလုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံ အကျိုးဆောင်များသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး စနစ် အားနည်းသည့်နိုင်ငံများ၊ ဒေသများမှဘဏ္ဍာရေးအဖွဲ့အစည်းများအပါအဝင် လူပုဂ္ဂိုလ်၊ ဥပဒေရေးရာ ပုဂ္ဂိုလ်တို့နှင့် စီးပွားရေးအရ ဆက်သွယ်ဆောင်ရွက်မှုများနှင့် ပတ်သက် ၍ အန္တရာယ် အဆင့်မြင့်မားလျှင် မြင့်မားသည့်အလျောက် ဆက်သွယ် ဆောင်ရွက်သူ များအပေါ် အလေးထားစိစစ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ရမည့်အပြင် လိုအပ်ပါက အန္တရာယ် အဆင့်အလိုက် ငွေကြေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့၊ အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ သို့မဟုတ် အလားတူ ဒေသတွင်း အဖွဲ့အစည်းများအပါအဝင်နိုင်ငံတကာငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အဖွဲ့အစည်းများက တောင်းဆိုလာသည့်အခါ အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ရမည်။

(ခ) ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့၊ အာရှ-ပစိဖိတ်ဒေသ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ သို့မဟုတ် အလားတူ ဒေသတွင်းအဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ သို့မဟုတ် ကြီးကြပ်ရေးအာဏာပိုင်များ သို့မဟုတ် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့တို့က ငွေကြေးခဝါချမှု သို့မဟုတ်

အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ဆုံးရှုံးနိုင် ခြေအန္တရာယ် အဆင့်မြင့်မား သည်ဟု သတ်မှတ်ဖော်ထုတ်ထားသည့်နိုင်ငံများ သို့မဟုတ် ဒေသများနှင့် ဆက်နွယ် သည့် ဘဏ္ဍာရေးအဖွဲ့အစည်းများ အပါအဝင် လူပုဂ္ဂိုလ်၊ ဥပဒေရေးရာ ပုဂ္ဂိုလ်တို့နှင့် စီးပွားရေးအရဆက်သွယ်ဆောင်ရွက်မှုများနှင့်ပတ်သက်၍အန္တရာယ်အဆင့်မြင့်မား လျှင် မြင့်မားသည့် အလျောက် ဆက်သွယ်ဆောင်ရွက်သူများအပေါ် အလေးထား စိစစ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ရန် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့က သတင်းပို့ အဖွဲ့အစည်းများအား ညွှန်ကြားရမည်။

၁၈။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၁ တွင် ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက်ကို အာမခံ လုပ်ငန်း လုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်များ လိုက်နာဆောင်ရွက်ရန် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က ညွှန်ကြားဆောင်ရွက်ရမည်။

၁၉။ အာမခံလုပ်ငန်းလုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်တို့သည် ငွေကြေး သို့မဟုတ် ပစ္စည်းလွှဲပြောင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ဗဟိုအဖွဲ့က သတ်မှတ်ထားသော တန်ဖိုး ပမာဏ သို့မဟုတ် ယင်းတန်ဖိုးပမာဏထက်ကျော်လွန်လျှင် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့ထံ ချက်ချင်းသတင်းပို့ရမည်။

၂၀။ အာမခံလုပ်ငန်း လုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်တို့သည် မည်သည့် လွှဲပြောင်းဆောင်ရွက်မှု၊ ငွေကြေး သို့မဟုတ် ပစ္စည်းမဆို ပြစ်မှုကျူးလွန်ရာမှရရှိသည့် အကျိုးအမြတ် များဖြစ်သည် သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု သို့မဟုတ် အကြမ်းဖက်လုပ်ရပ် သို့မဟုတ် အကြမ်းဖက်အုပ်စု သို့မဟုတ် အကြမ်းဖက်အဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို့နှင့် ဆက်နွယ်ပတ်သက်သည် သို့မဟုတ် ချိတ်ဆက်မှုရှိသည် သို့မဟုတ် ယင်းတို့အတွက် အသုံးပြုရန်ရှိသည်ဟု သံသယဖြစ်လျှင် သို့မဟုတ် သံသယဖြစ်ရန် ကျိုးကြောင်း ခိုင်လုံသည့် အကြောင်းရင်းခံများရှိလျှင် သံသယဖြစ်မှုကို တင်ပြရန် အစီရင်ခံစာကို ပြုစုပြီးနောက် သံသယဖြစ်ဖွယ် လွှဲပြောင်းဆောင်ရွက်မှု အစီရင်ခံစာကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့သို့ ယင်းအဖွဲ့က သတ်မှတ်သည့်ပုံစံနှင့် နည်းလမ်းများနှင့်အညီ ချက်ချင်း သို့မဟုတ် အလုပ် လုပ်ရက်(၃)ရက်ထက် နောက်မကျစေဘဲ တင်ပြရမည်။ ဤပြဋ္ဌာန်းချက်သည် ဆောင်ရွက်ပြီးဖြစ်သည့် လွှဲပြောင်းဆောင်ရွက်မှုများနှင့် လွှဲပြောင်းဆောင်ရွက်ရန် အားထုတ်မှု နှစ်ရပ်လုံးနှင့် သက်ဆိုင်စေရမည့် အပြင် အဆိုပါ လွှဲပြောင်းဆောင်ရွက်မှုတွင် ပါဝင်သည့်ပမာဏကို ထည့်သွင်းစဉ်းစားခြင်း မပြုရ။

၂၁။ ဆက်သွယ် ဆောင်ရွက်သူသည် သတ်မှတ်ထားသော တန်ဖိုးပမာဏနှင့် ယင်းတန်ဖိုးပမာဏ ထက်ကျော်လွန်သည့် ငွေကြေးလွှဲပြောင်းဆောင်ရွက်မှုကို တစ်ကြိမ်တည်း သို့မဟုတ် အကြိမ်ကြိမ်

လွှဲပြောင်းခြင်းအား မည့်သည့်ပုံစံဖြင့်မဆို ဆောင်ရွက်လျှင် သို့မဟုတ် ဆောင်ရွက်ရန် ကြိုးပမ်း အားထုတ်လျှင် အာမခံလုပ်ငန်း လုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်များသည် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ သတင်းပို့ရမည်။

၂၂။ ရှေ့နေ၊ နိုထရီပတ်ဗလစ်နှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများနှင့် စာရင်းကိုင်များ၊ စာရင်းစစ်များသည် ငွေကြေးလွှဲပြောင်း ဆောင်ရွက်မှုများကို မိမိတို့ ဆက်သွယ်ဆောင်ရွက်သူ အတွက် သို့မဟုတ် ယင်း၏ကိုယ်စား ဆောင်ရွက်သည့်အခါ သတင်းအချက်အလက်များ၊ ဆက်သွယ် ဆောင်ရွက်သူထံမှ လက်ခံရရှိခြင်း မဟုတ်သည့် သံသယဖြစ်စေသော သို့မဟုတ် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့က တောင်းဆိုသော အခြားသတင်းအချက်အလက်များကို တင်ပြရမည်။

၂၃။ ရှေ့နေ၊ နိုထရီပတ်ဗလစ်၊ ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများနှင့် စာရင်းကိုင်များ၊ စာရင်းစစ်များအနေဖြင့် မိမိတို့ ဆက်သွယ်ဆောင်ရွက်သူများ၏ ဥပဒေရေးရာ ရပ်တည်ချက်ကို စိစစ် သည့်ကိစ္စရပ် သို့မဟုတ် တရားရေး၊ စီမံခန့်ခွဲရေး၊ ခုံသမာဓိ သို့မဟုတ် စေ့စပ်ဖြန့်ဖြေမှုဆိုင်ရာစစ်ဆေး စီရင်မှုများတွင်အဆိုပါဆက်သွယ်ဆောင်ရွက်သူအားခုခံကာကွယ်ပေးခြင်းသို့မဟုတ်၎င်း၏တရားဝင် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်းကိစ္စရပ်များ အပါအဝင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက်ထားရှိရေး သို့မဟုတ် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထူးအခွင့်အရေးနှင့် သက်ဆိုင်သည့် အခြေအနေများတွင် ရရှိသည့် သတင်းအချက်အလက်များဖြစ်ပါက သံသယဖြစ်ဖွယ် သတင်းပို့ချက်ဖြင့် သတင်းပို့ရန် လိုအပ်ခြင်း မရှိစေရ။

၂၄။ ဤညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်သည့် အာမခံလုပ်ငန်း လုပ်ကိုင်သူ၊ အာမခံ ကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်မဆို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့် ပြစ်ဒဏ်များကို ကျခံစေရမည်။

မောင်မောင်ဝင်း

ဥက္ကဋ္ဌ

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့

စာအမှတ်၊ FRD / IBRB (၁၃၉ / ၂၀၁၉)

ရက်စွဲ ၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်

ဖြန့်ဝေခြင်း

ပြည်ထောင်စုတရားလွှတ်တော်ချုပ်



ပြည်ထောင်စုရှေ့နေချုပ်ရုံး

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ပြည်ထဲရေးဝန်ကြီးဌာန

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များ

မြန်မာနိုင်ငံအာမခံအသင်း

အာမခံကုမ္ပဏီများအားလုံး၊ အာမခံကိုယ်စားလှယ်များနှင့် အာမခံအကျိုးဆောင်များ

အမိန့်အရ



(ဇော်နိုင်)

အတွင်းရေးမှူး

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့